



K ဂျပန်ဘာသာသင်ကြားရေး

▣ ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့

ဂျပန်ဘာသာစကားအား သင်ယူနိုင်သည့်နေရာအဖြစ် ဂျပန်စာသင်ကျောင်း နှင့် ဂျပန်စာသင်ကျောင်း မဟုတ်သော အဖွဲ့အစည်း ဟူ၍ ယေဘုယျအားဖြင့် ခွဲခြားထားသည်။ ဂျပန်စာသင်ကျောင်းသည် ကျောင်းလခ ပေးချေရန်လိုအပ်သော်လည်း၊ ဂျပန်စာသင်ကျောင်းမဟုတ်သော ဂျပန်စာသင်တန်း များသည် အခမဲ့ သို့မဟုတ် ဂျပန်စာသင်ကျောင်း နှင့်နှိုင်းယှဉ်ပါက သက်သာသော ဈေးနှုန်းဖြင့် သင်ယူနိုင်သည်။

1 ဂျပန်ဘာသာသင်ကြားရေး

1-1 ဂျပန်စာသင်ကျောင်း

တရားဝင်ကျောင်းသားအနေဖြင့် ဂျပန်စာလေ့လာလိုလျှင် ပညာတော်သင်ဗိဇာအား ရယူပြီး ဂျပန်နိုင်ငံသို့ ဝင်ရောက်ရမည်။ ဤဗိဇာအား ရရှိရန်မှာ တရားရေးဝန်ကြီးဌာနမှ သင့်လျော်သည်ဟု အသိအမှတ်ပြုထားသော ဂျပန်စာသင်ကျောင်းသို့ ကျောင်းဝင်ခွင့်ရရှိထားရမည်ဖြစ်သည်။ ဂျပန်စာသင်ကျောင်းအား ရှာဖွေရန်မှာ နိုင်ငံရပ်ခြားများရှိ ဂျပန်သံရုံး၊ ကောင်စစ်ဝန်ရုံး၌ရှိသော “ဂျပန်ဘာသာသင်ကြားရေးအဖွဲ့အစည်းစာရင်း” (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ) စသည့်အထောက်အထားများကိုမှီငြမ်း၍ ကြိုက်နှစ်သက်သည့် ကျောင်းမှ ကျောင်းဝင်ခွင့်လမ်းညွှန်အားမှာကြားခြင်းနှင့် ကျောင်းဝင်ရန် ဆောင်ရွက်ခြင်းများအား ပြုလုပ်ရမည်။ ကျောင်းဝင်ရန် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ပြီးစီးပါက ဂျပန်စာသင်ကျောင်း၏ ဝန်ထမ်းမှ ကိုယ်စားပြုပြီး ကျောင်းသား ဗိဇာရရှိရန် နေထိုင်ခွင့်အသိအမှတ်ပြု ထောက်ခံလွှာအား လျှောက်ထားပေးနိုင်သည်။



1 ဂျပန်ဘာသာသင်ကြားရေး

1-2 ဂျပန်စာသင်တန်းများ

မြို့နယ်များနှင့် နိုင်ငံတကာကူးလူးဆက်ဆံရေးအသင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာ့ဝန်တမ်းအသင်းများမှ ဆောင်ရွက်လျက်ရှိသော ဂျပန်စာသင်တန်းများသည် အခမဲ့ သို့မဟုတ် သက်သာသော အဖိုးအခများဖြင့် စာသင်ပေးလျက်ရှိပြီး မည်သူမဆိုတတ်ရောက်စာသင်နိုင်သည်။ ကလေးများအတွက်၊ ကလေးနှင့်မိဘများအတွက်၊ လူကြီးများအတွက် အစရှိသော သင်တန်းများကို ကွန်ပျူနစ်တီစင်တာ၊ ပြည်သူ့ခန်းမ နှင့် စာသင်ကျောင်းများတွင် သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် အလယ်တန်းညကျောင်းများတွင်လည်း သင်ကြားပေးလျက်ရှိသည်။ အသေးစိပ်သိရှိလိုပါက သက်ဆိုင်ရာနိုင်ငံတကာကူးလူးဆက်ဆံရေးအသင်းများ၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများတွင် စုံစမ်းနိုင်သည်။

ခရိုင်အသီးသီး နှင့် Sendai မြို့နယ်၊ Saitama မြို့နယ်၊ Yokohama မြို့နယ်၊ Kawasaki မြို့နယ်၊ Shizuoka မြို့နယ်၊ Hamamatsu မြို့နယ်၊ Nagoya မြို့နယ်၊ Kyoto မြို့နယ်၊ Osaka မြို့နယ်၊ Kobe မြို့နယ်၊ Hiroshima မြို့နယ်၊ Kitakyusyu မြို့နယ်ရှိ နိုင်ငံတကာကူးလူးဆက်ဆံရေးအသင်းများမှ ဆောင်ရွက်လျက်ရှိသော ဂျပန်စာသင်တန်းများ အောက်ပါအတိုင်းဖြစ်သည်။

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

1 ဂျပန်ဘာသာသင်ကြားရေး

1-3 ဂျပန်စာသင်တန်းများ စာရင်း

လက်ရှိအချိန်တွင် အပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိလိုပါက နေထိုင်သည့်ဒေသတွင်း သက်ဆိုင်ရာနိုင်ငံတကာ ကူးလူးဆက်ဆံရေးအသင်းများအား စုံစမ်းမေးမြန်းပါ။

• ဂျပန်စာသင်လိုနေသောသူများအတွက် သင်တန်းများနှင့် အစီအစဉ်များ

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Miyagi International Association	MIA ဂျပန်စာသင်တန်း	<ul style="list-style-type: none"> • အခြေခံအဆင့် ၁၊ အခြေခံအဆင့် ၂ ပထမကာလ၊ ဒုတိယကာလ (အကြိမ် ၆၀ စီ) • အလယ်အလတ်အဆင့် ပထမကာလ၊ ဒုတိယကာလ (အကြိမ် ၃၀ စီ) • ခန်းဂျိုး ၁၊ ခန်းဂျိုး ၂ ပထမကာလ၊ ဒုတိယကာလ (၁၈ ကြိမ်စီ) • ညကျောင်း အခြေခံ ၁၊ ညကျောင်း အခြေခံ ၂ ပထမကာလ၊ ဒုတိယကာလ (အကြိမ် ၂၀ စီ) 	http://mia-miyagi.jp/japanesecourse.html
Association for International Relations in Yamagata	AIRY ဂျပန်စာသင်တန်း	<ul style="list-style-type: none"> • အထွေထွေအလယ်အလတ်အဆင့် အတန်း - စုစုပေါင်းအကြိမ် ၃၀ (အပတ်စဉ် အင်္ဂါ၊ သောကြာနေ့များ၏ မနက်ပိုင်း) • N2 အတန်း - စုစုပေါင်းအကြိမ် ၃၀ (အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့များ၏ ညပိုင်း) • အလယ်အလတ်အဆင့်သွားကြစို့ အတန်း - စုစုပေါင်း၁၅ကြိမ် (အပတ်စဉ် ကြာသပတေးနေ့ မနက်ပိုင်း) 	http://www.airyamagata.org



ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Ishikawa foundation for International Exchange	IFIE ဂျပန်စာသင်တန်း	ဂျပန်ဘာသာစကားအား ပထမဆုံးအဖြစ် လေ့လာ သင်ယူမည့် သူများအတွက် ဖွင့်လှစ် ပေးထားသည့် သင်တန်းများမှစပြီး ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုလိုသူ များအတွက်ပါ သင်တန်းများအား ပိုချပေးလျက် ရှိသည်။ အဖွဲ့လိုက်သင်တန်း၊ တစ်ဦးချင်းသင်တန်းများလည်းရှိသည်။ အဖွဲ့လိုက်သင်တန်းများမှာ ဧပြီလနှင့် အောက်တိုဘာလ များတွင် သင်တန်းသားခေါ် ယူပြီး သင်တန်းကြေးမှာ ၄ ပါတ်လျှင် ယန်း ၅၀၀၀ ဖြစ်သည်။	http://www.ifie.or.jp/ijsc/j-class/index.html
	ပြီးပြီးချင်း စကားပြော သင်တန်း	သဒ္ဒါတစ်ခုတည်းကိုသာ လေ့လာခြင်းမဟုတ်ပဲ၊ အကြောင်းအရာ အမျိုးမျိုး နှင့်ပတ်သက်သော ဂျပန်စကားပြောသင်တန်း။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး၊ အကြိမ်တိုင်းတွင် နိုင်ငံခြားသားများ နှင့် ဂျပန်နိုင်ငံသားများ ပါဝင်သည်။	

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Fukui International Association	ဂျပန်စာအမြဲတမ်းသင်တန်း	<p>အတန်းများ: (အခြေခံ ၁ နှင့် စကားပြော) (အခြေခံ ၂ နှင့် စကားပြော)</p> <p>ကာလ ၁ ဧပြီလ ~ ဇူလိုင်လ (အင်္ဂါ၊ ကြာသပတေး)</p> <p>ကာလ ၂ စက်တင်ဘာလ ~ နိုဝင်ဘာလ (အင်္ဂါ၊ တနင်္ဂနွေ)</p> <p>ကာလ ၃ ဒီဇင်ဘာလ ~ မတ်လ (တနင်္ဂနွေ)</p> <p>အတန်းများ: ဂျပန်စာအရည်အချင်းစစ်စစ်မေးပွဲ (ကာလ ၂ တစ်ခုတည်း)</p> <p>ကာလ ၂ ဩဂုတ်လ နိုဝင်ဘာ (တနင်္ဂနွေနေ့)</p> <p>အချိန်: အင်္ဂါ၊ ကြာသပတေး မွန်းလွဲ ၆နာရီ မှ ၈ နာရီအထိ</p> <p>စနေ၊ တနင်္ဂနွေ မနက် ၁၀ နာရီမှ ၁၂ နာရီအထိ</p> <p>အကြိမ်ပေါင်း: ကာလတစ်ခု ၂ နာရီ x ၁၂ ကြိမ် (၂၄နာရီ)</p> <p>သင်တန်းကြေး: ယန်း ၂၀၀၀/ ကာလ</p>	<p>http://www.f-i-a.or.jp/</p>
Yamanashi International Association	ဂျပန်စာသင်တန်း	<p>ခရိုင်အတွင်းနေထိုင်သော နိုင်ငံခြားသားများအတွက် လက်တွေ့အသုံးပြုနိုင်သော ဂျပန်ဘာသာစကားအား ပို့ပေးသည်။ (အပတ်စဉ် သောကြာနေ့ ညနေ ၆နာရီခွဲမှ ၈ နာရီခွဲအထိ၊ စနေနေ့ မနက် ၁၀နာရီမှ ၁၂နာရီအထိ)</p>	<p>http://yia.or.jp/wordpress/?page_id=47</p>
Shizuoka Association for International Relations	အလုပ်သင်များအတွက် ဂျပန်စာသင်တန်း	<p>ကုမ္ပဏီအသီးသီးရှိ နိုင်ငံခြားသား အတတ်ပညာကျွမ်းကျင်မှု အလုပ်သင်များ အတွက် ဂျပန်စာသင်တန်း</p>	<p>http://www.sir.or.jp/</p>
Aichi International Association	အိုက်ချီ အပြည်ပြည်ဆိုင်ရာပလာဇာ ဂျပန်စာသင်တန်း	<p>စေတနာ့ဝန်ထမ်းဂျပန်စာဆရာ မိတ်ဆက်အဆင့်ဆွေးနွေးပွဲ၊မိတ်ဆက်အဆင့်သင်တန်း ပြီးဆုံးသူများဖြင့် ဖွင့်လှစ်ထားသော ဂျပန်စာသင်တန်း (အကြိမ်အရေအတွက် : ၅ တန်း x ၁၀ ကြိမ်ခန့် x ၃ ကာလ)</p>	<p>http://www2.aia.oref.aichi.jp/</p>

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
	ဂျပန်စာသင်ယူရေးပံ့ပိုးမှု ရန်ပုံငွေအစီအစဉ်	နိုင်ငံခြားသား ကလေးသူငယ်များအတွက် ဂျပန်စာသင်တန်းများဖွင့်လှစ်လည်ပတ်နိုင်ရေးထောက်ပံ့ကြေးပေးခြင်း၊ နိုင်ငံခြားသားကျောင်းများအတွက် ဂျပန်စာဆရာများကို အလုပ် ခန့်ရန်လိုအပ်သော ငွေကြေးကို ထောက်ပံ့ ပေးခြင်း	http://www2.aia.pref.aichi.jp/
Kyoto Prefectural International Center	နိုင်ငံခြားသားနေထိုင်သူများအတွက် ဂျပန်စာသင်ခန်း	နိုင်ငံခြားသားနေထိုင်သူများအတွက် နေ့စဉ်ဘဝအတွက် လိုအပ်သော ဂျပန်စကား လေ့လာနိုင်သည့် အခွင့်အရေးကို စီစဉ်ပေးသည်။ -အခြေခံအဆင့်သင်တန်း (အပတ်စဉ် တနင်္လာ၊ ကြာသာပတေး စုစုပေါင်း အကြိမ် ၂၀) လွယ်ကူသောဝါကျမှစ၍ ခက်ခဲသော ဝါကျများအထိ တဖြည်းဖြည်း သင်ကြားပေး သွားမည်။ -စကားပြော (အပတ်စဉ် စနေနေ့ စုစုပေါင်း ၁၀ ကြိမ်) နေ့စဉ်ဘဝအတွက် အသုံးဝင်မည့် စကားပြောနှင့် ဆက်သွယ်ရေးအတွက် လိုအပ်သော စကားပြောကိုသင်ကြားပေးမည်ဖြစ်သည်။	https://www.kpic.or.jp/njfumin/nihongo/kyoshitsu/
Hyogo International Association	နိုင်ငံခြားသားနေထိုင်သူများအတွက် ဂျပန်စာသင်တန်း	ခရိုင်အတွင်းနေထိုင်လျက်ရှိသော နိုင်ငံခြားသားနေထိုင်သူများ၏ ဂျပန်စာ အရည်အချင်း တိုးတက်ရေးအတွက် အခြေခံမှစ၍ အလယ်တန်းများ အထိ စုစုပေါင်း အတန်း ၇ တန်းဖြင့် တစ်ပါတ်လျှင် ၂ ကြိမ် (တစ်ကြိမ်လျှင် ၂ နာရီ)၊ တစ်နှစ် နာရီ ၁၀၀ (အချို့အတန်းသည် တစ်ပတ် ၁ ကြိမ်၊ တစ်နှစ် နာရီ ၄၀) ဖြင့်၊ တစ်နှစ် ပါတ်လုံး ဂျပန်စာ သင်ယူ နိုင်သော သင်တန်းအား ဖွင့်လှစ်ပေးနေသည်။	http://www.hyogo-ip.or.jp/

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
	ချက်ခြင်းအသုံးဝင်သည့် ဂျပန်စာသင်တန်း	ခရိုင်အတွင်းနေထိုင်သော နိုင်ငံခြားသားများ အတွက် ဂျပန်တွင်နေထိုင်မှုအလုံးစုံအတွက် အသုံးဝင်သည့် ဂျပန်ဘာသာကို အာရုံစိုက်၍ လေ့လာသည့်သင်တန်း။ နွေရာသီတွင် စုစုပေါင်း ၁၈ရက်တာကာလ၊ ၅၄နာရီ ကြာ ဖွင့်လှစ်သည်။	
	ဒေသဆိုင်ရာ ဂျပန်စာသင်တန်း မြှင့်တင်ရေး	စေတနာ့ဝန်ထမ်းအသင်းများနှင့် ပူးပေါင်း၍ ဂျပန်စာသင်တန်းများကို ကျင်းပသည်။ သင်တန်းခန်းမကြေးကို ထောက်ပံ့သည်။	
	နိုင်ငံခြားသား ကလေး သူငယ်များအတွက် ဂျပန်ဘာသာစကား ဖြင့် သင်ယူမှုအားထောက်ပံ့ပေးခြင်း သင်တန်း	များပြားလာသော နိုင်ငံခြားသား ကလေးသူငယ်များအတွက် ကျောင်းစာသင်သည့်အချိန်တွင် လိုအပ်သည့် ဂျပန်စာအရည်အချင်းနှင့်ပတ်သက်သည့် အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စေတနာ့ဝန်ထမ်း အသင်းများနှင့်အတူ ဂျပန်ဘာသာစကားဖြင့် သင်တန်းကျင်းပသည်။ သင်တန်းခန်းမကြေးကို ထောက်ပံ့သည်။	
	နိုင်ငံခြားသားကလေးငယ် များအတွက် မိခင်ဘာသာ စကားဖြင့် သင်ယူမှုအား ထောက်ပံ့ပေးခြင်းသင်တန်း	နိုင်ငံခြားသားကျောင်းသားများ၏အခြေအနေ အလိုက်ကျောင်းစာများကို မိခင်ဘာသာ စကား ဖြင့် သင်ပေးသည့်သင်တန်းကို စေတနာ့ဝန်ထမ်း အသင်းနှင့် ပူးပေါင်း၍ ဖွင့်လှစ်သည်။ သင်တန်းခန်းမကြေးကို ထောက်ပံ့သည်။	
Wakayama International Exchange Association	ဂျပန်စာသင်တန်း	ဂျပန်တွင်နေထိုင်သူ နိုင်ငံခြားသားများအတွက် အဆင့် ၁၊ ၂ အတန်းများကို ဖွင့်လှစ်နေသည်။	http://www.wixas.or.jp/
Tottori Prefectural International Foundation	ဂျပန်စာသင်တန်း	တိုတိုးရိခရိုင်အတွင်း နေထိုင်ရန်အတွက်လိုအပ်သော ဂျပန်စကား သင်ယူမှုအား ထောက်ပံ့ပေးသည်။ (အခြေခံသင်တန်း ~ အလယ်အလတ်အဆင့် သင်တန်းအထိ)	http://www.torisakyu.or.jp/

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Shimane International Center	ဂျပန်စာသင်တန်းဖွင့်လှစ်ခြင်းကိုထောက်ပံ့ပေးသည့် အစီအစဉ်	ဂျပန်စာသင်တန်းဖွင့်လှစ်ခြင်းနှင့် လည်ပတ်နိုင်ခြင်းအတွက် ကူညီပေးသည်။	http://www.sic-info.org
	နိုင်ငံခြားသားနေထိုင်သူများအတွက် ဂျပန်စာလေ့လာခြင်း အစီအစဉ်	နိုင်ငံခြားသား အတတ်ပညာကျွမ်းကျင်မှု အလုပ်သင်နှင့် ခရိုင်ရှိ ပြည်ပမှလာရောက်သော နည်းပညာ ကျွမ်းကျင် သင်တန်းသားများအတွက် ဂျပန်စာ လေ့လာခြင်းအား ရှိမားနဲ့ခရိုင် ဂျပန်ဘာသာစကား ကူညီထောက်ပံ့ရေး အသင်း၏ ပူးပေါင်းမှု ဖြင့် ဖွင့်လှစ်လျှက်ရှိသည်။	
Okayama Prefectural International Exchange Foundation	ဂျပန်စာသင်တန်း	တစ်ပါတ်လျှင် ၇ ကြိမ် စေတနာ့ဝန်ထမ်းအသင်း ၂ ခုနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖွင့်လှစ်သည်။	http://www.opief.or.jp/
	ဂျပန်စာသင်ခန်းဖွင့်လှစ်ခြင်းနှင့် လည်ပတ်နိုင်ရေး ထောက်ပံ့ပေးသည့် အစီအစဉ်	သင်တန်းဖွင့်လှစ်ခြင်းနှင့် လည်ပတ်နိုင်ရေးအတွက် ထောက်ပံ့ပေးခြင်း	
Hiroshima International Center	One Pair Japanese Lessons	ဂျပန်စာသင်ယူလိုသည့်နိုင်ငံခြားသားများနှင့် ဂျပန်စာသင်ကြားပေးလိုသည့် ဂျပန်နိုင်ငံသား စေတနာ့ဝန်ထမ်းများတွေ့ဆုံ၍ နှစ်ဦး နှစ်ဘက် အဆင်ပြေမည့် အချိန်မှာ သင်လိုသည့် အကြောင်းကို သင်ကြားပေးသည်။	http://hiroshima-ic.or.jp/
Yamaguchi International Exchange Association	ဂျပန်စာသင်တန်းပို့ချခြင်း အစီအစဉ်	နေ့စဉ်နေထိုင်မှုဘဝအတွက်လိုအပ်သော အခြေခံဂျပန်စာသင်ယူမှု။ စုစုပေါင်း ၁၂ ကြိမ် (တစ်ကြိမ်လျှင် ၂ နာရီ) တစ်နှစ် ၂ ကြိမ်။ ခရိုင်အတွင်း နေရာ ၇ ခု၌ ဖွင့်လှစ်ထားသည်။	http://www.yiea.or.jp
	[နိုင်ငံခြားသားများအတွက် ဂျပန်စာသင်တန်း] ကူညီထောက်ပံ့ရေး အစီအစဉ်	ဂျပန်စာ စေတနာ့ဝန်ထမ်းအသင်းများက ကျင်းပသည့် နိုင်ငံခြားသားများအတွက် ဂျပန်စာသင်တန်းအား ငွေကြေးထောက်ပံ့ပေးခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း။	

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Tokushima International Strategies Center	စားဝတ်နေရေး ထောက်ပံ့ခြင်းသင်တန်း	[Minnano Nihongo အခြေခံ I II] အားသင်ရိုး အဖြစ်အသုံးပြုပြီး၊ အခြေခံအဆင့် ဂျပန်ဘာသာစကားအား သင်ကြားပေးခြင်း။ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် နှစ်ဝက်တစ်ခုချင်း စီအတွက် အကြိမ် ၂၀။ တစ်ကြိမ်လျှင် မိနစ် ၉၀။ ဤစင်တာအပါအဝင် ခရိုင်အတွင်းရှိ နေရာ ၄ ခု၌ သင်ကြားပေးလျက်ရှိသည်။	http://www.topia.n.e.jp/
Kagawa International Exchange Center	ဂျပန်စာသင်တန်း	ခရိုင်တွင်နေထိုင်သောနိုင်ငံခြားသားများက ဂျပန်စကားသုံးပြီး နေထိုင်မှုအပေါ်အဆင်ပြေစေရန် ကျင်းပသည်။	http://www.i-pal.or.jp
	I-pal ကလေးများတွက် ဂျပန်စာသင်ခန်း	ခရိုင်နေ ပြည်ပအနွယ် ကလေးများအတွက် ဂျပန်စာနှင့် ကျောင်းသင်ခန်းစာများအား လေ့လာနိုင်ရန် နေရာနှင့် စာသင်ခန်းများအား ပံ့ပိုးပေးရန် ဖွင့်လှစ်သည်။	
	Marugame Nihongo Hiroba	မာရုဂါမဲမြို့နှင့် အနီးတဝိုက်တွင် နေထိုင်သော ပြည်ပအနွယ် ကလေးသူငယ်များ၏ ဂျပန်စာ၊ ကျောင်းစာ သင်ယူရေးအား ကူညီပေးရန် ကျင်းပသည်။	
	Japanese Language Salon	Japanese Language Salonတွင်ပါဝင်လိုသည့် ခရိုင်နေနိုင်ငံခြားသားများ၏လိုအပ်ချက်များကို စေတနာ့ဝန်ထမ်းများက ဖြည့်ဆည်းပေးသည်။	
Ehime Prefectural International Association	ဂျပန်စာသင်ယူမည့်နိုင်ငံခြားသားများအားကူညီပံ့ပိုးရေး အစီအစဉ်	ခရိုင်နေနိုင်ငံခြားသားများအား အဓိကထားပြီး ဂျပန်စာသင်တန်းများအား ဖွင့်လှစ်သင်ကြား ဝေ ပေးခြင်းဖြင့် ဂျပန်စာအရည်အချင်း တိုးတက်စေပြီး၊ စားဝတ်နေရေးအတွက်အထောက်အကူ ဖြစ်စေမည့် ဂျပန်ယဉ်ကျေးမှုအပေါ် နားလည်သဘောပေါက်မှုကို မြှင့်တင်ခြင်း။ သင်ကြားပေးမည့်ကာလ: နွေရာသီ (ဩဂုတ်လ) နှင့် နွေဦးရာသီ (မတ်လ)၊ တစ်ကာလချင်းစီ အတွက် ၁၀ရက်၊ တစ်ရက် ၂ နာရီ။	http://www.epic.or.jp

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Kochi International Association	ဂျပန်စာသင်တန်းစီမံချက်	ဂျပန်စာအခက်အခဲရှိသည့် ခရိုင်နေ နိုင်ငံခြားသားများအတွက်နေ့စဉ်စားဝတ်နေရေးသုံး အခြေခံဂျပန်စာသင်တန်း (အခြေခံအဆင့်အတွက် အတန်း ၃ တန်း၊ အရေးအဖတ်) အား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အကြိမ် ၃၀ စီ ဖြစ်သည်။ (တစ်ကြိမ်လျှင် ၁ နာရီခွဲ)	http://www.kochi-ki.a.or.jp/info/lecture.html#nihongo
Fukuoka International Exchange Foundation	စေတနာ့ဝန်ထမ်း ဂျပန်စာသင်ခန်း	စေတနာ့ဝန်ထမ်းများ သင်ကြားပေးသည့် ဂျပန်စာသင်ခန်း။	http://www.kokusaihiroba.or.jp/
Saga Prefecture International Relations Association	ဂျပန်စကားပြောစာသင်ခန်း (ည)	တစ်ချိန်လျှင် မိနစ် ၉၀၊ သင်ကြားမှု ပထမပိုင်း ဧကြိမ်၊ ဒုတိယပိုင်း ဧကြိမ်	http://www.spira.or.jp/
	Nihongo Suimoku	စေတနာ့ဝန်ထမ်းများမှ အဓိကသင်ကြားပေးသော ဂျပန်စာသင်ခန်း။	
Miyazaki International Foundation	ဂျပန်စာသင်တန်း	ခရိုင်နေ နိုင်ငံခြားသားများအတွက် ဂျပန်စာ ဆရာမှ အခြေခံမှစ၍ သင်ကြားပေးသည်။	http://www.mif.or.jp/japanese/modules/content008/
	ဂျပန်စာလေ့ကျင့်ရေး	ခရိုင်နေ နိုင်ငံခြားသားများအတွက် ဂျပန်လူမျိုး စေတနာ့ဝန်ထမ်းများမှ တစ်ဦးချင်းသီးသန့် ဂျပန်စာသင်ကြားပေးသည်။	
Kagoshima International Association	ဂျပန်စာ၊ ဂျပန်နိုင်ငံအား နားလည်စေရေး သင်တန်း	ခရိုင်အတွင်းနေထိုင်လျက်ရှိသော နိုင်ငံခြားသားများအတွက် ဂျပန်စာနှင့်ဒေသတွင်းနေထိုင်စဉ် လိုအပ်သော နေထိုင်မှုဆိုင်ရာသတင်း အချက်အလက်များနှင့်ပတ်သတ်၍လေ့လာခြင်း၊ စားဝတ်နေရေး ပြေလည်စေရန်နှင့် ပြောဆို ဆက်ဆံရေး ချောမွေ့ စေရန်ရည်ရွယ်သည်။ (အတန်း ၂ တန်း၊ နှစ်စဉ် အကြိမ် ၂၀ ပြုလုပ်နေ)	https://www.kiaweb.or.jp/

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Okinawa International Exchange and Human Resource Development Foundation	ဂျပန်စာအရေးအဖတ် တာသင်ခန်း	အိုကီနာဝါအနွယ်နိုင်ငံခြားသားနှင့် အခြား နိုင်ငံခြားသားများအတွက် ဂျပန်စာ (ခန်းဂျိုး) အခြေခံ အရေးအဖတ်ကိုသင်ကြားပေး၍ နေ့စဉ် စားဝတ်နေရေး အဆင်ပြေစေရန်၊ (တစ်ပါတ် ၁ ကြိမ် ၂ နာရီ)	http://www.oihf.or.jp/
Sendai International Relations Association	ဆန်းဒိုင်ဂျပန်စာသင်တန်း	ဂျပန်စာသင်ကြားလိုသည့် မြို့နေနိုင်ငံခြားသား များအတွက် အဆင့်အလိုက်ခွဲခြားသင်ကြားပေး သော သင်တန်းများကို ဖွင့်လှစ်လျက်ရှိသည်။ အခြေခံ (1,2,3) ၊ အလယ်အလတ် အစပိုင်း အဆင့် သဒ္ဒါ၊ အလယ်အလတ် အဆင့် ခန်းဂျိုး (1,2,3,4)၊ ဂျပန်နိုင်ငံ၏ အနေအထား (1,2)၊ Nihongo Cafe၊ Tadoku ၊ စုစုပေါင်း အတန်း ၁၂ခု။ ပထမနှစ်ဝက် ဧပြီလ မှ စက်တင်ဘာလ အထိ၊ ဒုတိယနှစ်ဝက် အောက်တိုဘာလ မှ မတ်လအထိ။	http://int.sentia-sen dai.jp/j/
	ဂျပန်စာစေတနာ့ဝန်ထမ်း အခြေခံသင်တန်း	နိုင်ငံခြားသားများအား ဂျပန်စာသင်ကြားရေးကို ကူညီမည့် စေတနာ့ဝန်ထမ်းများ ပျိုးထောင်ရန် အတွက် သင်တန်း။	
	ဂျပန်စကားပြောပြိုင်ပွဲ (Tanoshiku Nihongo Talk)	မြို့တွင်း ဂျပန်စာလေ့လာသင်ယူလျက်ရှိသူများ ၏ စွမ်းရည်ကို ပြသရန် အခွင့်အလမ်းအဖြစ် နိုင်ငံခြားသားများ ယှဉ်ပြိုင်သော ဂျပန်စကား ပြောပြိုင်ပွဲကိုကျင်းပသည်။	
Saitama Tourism and International Relations Bureau	Nihongo no Heya	နေထိုင်ရေးအတွက် လိုအပ်သည့် ဂျပန်စာကို ဒေသတွင်းရှိ လူ့အရင်းမြစ်များအားအသုံးပြုကာ နေထိုင်မှု သတင်းအချက်အလက်များကို သင်ခန်းစာအဖြစ်အသုံးပြု၍ သင်ပေးသည်။	http://www.stib.jp/kokusai/act.shtml#nihongo
Yokohama Association for International Communications and	YOKE ဂျပန်စာသင်တန်း	မိတ်ဆက် နှင့် အခြေခံအဆင့်များအား သင်ယူလို သူများအတွက်။ စုစုပေါင်း အကြိမ် ၂၀။ (တစ်ပါတ်လျှင် ၂ ကြိမ်၊ တစ်ကြိမ်လျှင် ၁နာရီ ခွဲ၊ တစ်နှစ်လျှင် ၃ ကြိမ်)	https://www.yokewe b.com/

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Exchange	NAKA international exchange lounge ဂျပန်စာသင်ခန်း	မိတ်ဆက် နှင့် အခြေခံအဆင့်များအား သင်ယူလိုသူများအတွက်။ စုစုပေါင်း အကြိမ် ၃၀။ (တစ်ပါတ်လျှင် ၂ ကြိမ်၊ တစ်ကြိမ်လျှင် ၁နာရီ ခွဲ၊ တစ်နှစ်လျှင် ၃ ကြိမ်)	
Kawasaki International Association (kian)	ဂျပန်စာသင်တန်း	အင်္ဂါ၊ သောကြာ (မနက်ပိုင်းတန်း) 9 :50-11 :50 ဗုဒ္ဓဟူး (ညပိုင်းတန်း) 18 :30-20 :30 * လူဦးရေအနည်းငယ်သာလက်ခံသော အဖွဲ့လိုက် သင်ခန်းစာ * ဂျပန်စာလေ့လာခြင်းသာမဟုတ်ဘဲ ဂျပန် ယဉ်ကျေးမှုနှင့် ဒေသအားနားလည်သဘော ပေါက်စေရန် သင်ခန်းစာများပါ ထည့်သွင်း သင်ကြားပေးသည်။ * မနက်ပိုင်းအတန်းများအတွက် အခမဲ့ နေကလေးထိန်း (၁ နှစ်မှ၍) ဝန်ဆောင်မှုရှိသည်။	http://www.kian.or.jp
Shizuoka City Association for Multicultural Exchange	နေထိုင်လှုပ်ရှားနေသူ နိုင်ငံခြားသားများအတွက် ဂျပန်စာသင်တန်း	နေထိုင်လှုပ်ရှားနေသူ အနေဖြင့် လိုအပ်သော ဂျပန်စာကို လေ့လာသင်ယူသည့် သင်တန်းကို ဖွင့်လှစ်နေသည်။	http://www.samenet.jp
Hamamatsu Foundation for International Communication and Exchange	Hamamatsu Foreign Resident Study Support Center (U-ToC) ၏ ဂျပန်စာသင်တန်း	ကလေးမှ လူကြီးများအထိ အထွေထွေ သင်ယူ ရေးထောက်ပံ့မှု လုပ်ဆောင်ရန်နေရာအနေဖြင့် " Foreign Resident Study Support Center " ကို ဖွင့်လှစ်ထားသည်။	http://www.hi-hice.jp/index.php

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Nagoya International Center	NIC Nihongo no kai	ဂျပန်ဘာသာက မိခင်ဘာသာမဟုတ်သည့် နိုင်ငံခြားသား စသူ (မူလတန်း၊ အလယ်တန်းကျောင်းသားများမှအပ) များအတွက် စေတနာ့ဝန်ထမ်းများနှင့်အတူ နိစ္စရူဝ နေထိုင်မှုအတွက် လိုအပ်သော အခြေခံကျသည့် စကားများနှင့် ဂျပန် ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စသည်များကို သင်ယူပြီး ဇာတိ နိုင်ငံ၊ဒေသပေါင်းစုံမှ သင်ယူသူများနှင့် ကူးလူးဆက်ဆံမှုကို လုပ်ဆောင်နေသည်။ တစ်နှစ်လျှင်သင်တန်း ၃ကြိမ် (မေလမှဇူလိုင်လ၊ စက်တင်ဘာလမှ နိုဝင်ဘာလ၊ ဇန်နဝါရီလမှ မတ်လ) အပတ်စဉ် တနင်္ဂနွေနေ့၊ စုစုပေါင်း ဆက်တိုက် ၁၀ကြိမ် (သို့) ၁၁ကြိမ် ※၁၁ကြိမ်မြောက်သည် ချစ်ကြည်ရင်းနှီးရေးပွဲ (Potluck Party) ဖြစ်ပါတယ်။	http://www.nic-nagoya.or.jp/nihongono kai/
Kyoto City International Foundation	Volunteer's Room "Japanese Class"	kokoka International Community House အဆောက်အအုံ 3F Volunteer's Room မှာ ဂျပန်မှာနေထိုင်သူ နိုင်ငံခြားသားများအတွက် ရည်ရွယ်သည့် ဂျပန်စာ အသင်းအဖွဲ့လှုပ်ရှားမှုနှင့် အခြားလှုပ်ရှားမှုများကို လုပ်ဆောင်နေပါသည်။	http://www.kcif.or.jp/HP/jigy/nihongo/jp/vol_room/index.html

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
	Yasashii Nihongo	<p>ဂျပန်ဘာသာက မိခင်ဘာသာမဟုတ်သူများ အမြန်ဆုံး ကျိုတိုမြို့တွင် နေထိုင်ရေး အသားကျစေရန် အထောက်အကူဖြစ်စေရေးကို ရည်ရွယ်သည့် ဂျပန်စာသင်တန်းဖြစ်သည်။</p> <p><Yasahii Nihongo I> ဂျပန်စာ စတင်လေ့လာသူအတွက် သင်တန်းဖြစ်သည်။ မိတ်ဆက်စကား၊ စားသောက်၊ ဈေးဝယ်ခြင်း စသည့် နေ့စဉ် လူနေမှုအတွက် အနိမ့်ဆုံး လိုအပ်သည့် ဂျပန်စာကို သင်ယူနိုင်သည်။</p> <p><Yasahii Nihongo II> ဟိရာဂိုန၊ ခါတာ့ခါန စာလုံးများ အရေးအဖတ် အတော်အသင့်တတ်မြောက်ထားသည့် သင်ယူသူများ၏ စွမ်းရည်အလိုက် ယခုအထိ သိထားသော အသုံးအနှုံးများကို ပိုမို တိုးတက်စေမည်။</p>	<p>http://www.kcif.or.jp/HP/jigyo/nihongo/j/yasashii/nihongo.html</p>
Osaka International House Foundation	Fureai Salon	<p>မြို့နေ နိုင်ငံခြားသားများအတွက် ဆရာနှင့် တပည့် တစ်ဦးချင်း ပုံစံဖြင့် လက်တွေ့နေထိုင်မှု ဘဝအတွက် အထောက်အကူဖြစ် စေမည့် စကားပြောအဓိကထား ဂျပန်စာ သင်တန်း။ (အပတ်စဉ် စနေနေ့ 14:00 ~ 15:30)</p>	<p>http://www.ih-osaka.or.jp/international/post_6.html</p>
	ဂျပန်စာသင်ခန်း "Tanoshii Nihongo"	<p>ဂျပန်စာ အခြေခံအဆင့် တတ်မြောက်ပြီးထားသော မြို့နေနိုင်ငံခြားသားများအား အဓိက ရည်ရွယ်ပြီး၊ ဂျပန်စာဆရာ လိုင်စင်ရှိ စေတနာ့ဝန်ထမ်းများမှ ပြုစုထားသည့် ဖတ်စာအုပ် များအား အသုံးပြုသော ဂျပန်စာ သင်တန်း။ (တစ်နှစ်လျှင် ၃ ကာလ၊ တစ်ကာလ ၁၂ ကြိမ်၊ အင်္ဂါသို့မဟုတ်ဗုဒ္ဓဟူး 19:00 ~ 21:30)</p>	<p>http://www.ih-osaka.or.jp/international/tanoshii-nihongo.html</p>

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
	စားဝတ်နေရေး ဂျပန်စာ	အိုဆကာဂျပန်စာပညာရေးစင်တာ နှင့်ပူးပေါင်း ဖွင့်လှစ်သည်။ နေ့စဉ်နေထိုင်မှုအတွက် လိုအပ်သည့် ကနဦး အဆင့်မှ အလယ်အလတ်၊ အဆင့်မြင့် အဆင့် စကားပြောအဓိကထား၍ လေ့လာစေမည်။ နွေဦး၊ ဆောင်းဦး၊ ဆောင်းရာသီ အသီးသီး သင်တန်းများတွင် အတန်း ၆ခုဖွင့်လှစ်သည်။ အတန်းတစ်တန်းလျှင် ၁၂ဦးမှ ၁၃ဦး ထားရန်ရှိ သည်။	http://www.ih-osaka.or.jp/international/post_8.html
	ကလေးများအတွက် ဂျပန်စာသင်ခန်း "Kodomo Hiroba"	နိုင်ငံခြားဖော်ပြခန်းသင်တန်း ကလေးများအတွက် ဂျပန်စာသင်ခန်းဖြစ်သည်။ မူလတန်းမှ အထက် တန်းကျောင်းသားအရွယ်ခန့်အထိ (ဂျပန်မှ အထက်တန်းကျောင်းတွင် တက်နေသည့် ကလေးများလည်း သင်ယူနိုင်သည်။) အကျိုးဝင် သည်။ ဂျပန်စာ အရေးအဖတ်၊ ကျောင်းမှ အိမ်စာ များလည်း လေ့ကျင့်နိုင် အပတ်စဉ် တနင်္လာနေ့ 17:00 ~ 20:30	http://www.ih-osaka.or.jp/international/kodomohiroba.html
Kobe International Community Center	ဂျပန်စာ၊ ယဉ်ကျေးမှု ထောက်ပံ့သူ အစီအစဉ်	မှတ်ပုံတင်ထားသော ဂျပန်လူမျိုး စေတနာ့ဝန် ထမ်းများမှ နိုင်ငံခြားသားများအား ဂျပန်စာ သာမကပဲ ပန်းအလှပြင်ခြင်း၊ လက်ရေးလှ စာလုံးရေးခြင်း စသည့် ဂျပန်ယဉ်ကျေးမှုများ (တစ်မျိုးကို ရွေးရန်) ကို တစ်ဦးချင်းသီးသန့် စနစ်ဖြင့် သင်ကြား ပေးသည်။	http://www.kicc.jp/volunteer/index.html
Hiroshima Peace Culture Foundation	ဟီရိုရှီးမား ဂျပန်စာသင်ခန်း	Hiroshima Peace Culture Foundation နှင့် ပူးတွဲဖွင့်လှစ်သည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့ 18:30 ~ 20:00 အပတ်စဉ် စနေနေ့ 10:30 ~ 12:00 အခြေခံ၊ အလယ်အလတ် အဆင့်ခွဲထားသည်။	http://www.pcf.city.hiroshimajp/ircd/

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



K ဂျပန်ဘာသာသင်ကြားရေး

▣ [ဂျပန်ဘာသာသင်ကြားရေး ထိပ်သို့](#)

နိုင်ငံတကာပူးပေါင်းရေး အသင်းအဖွဲ့အမည်	သင်တန်းအမည်	အခြေခံအချက်အလက်များ	URL
Kitakyushu International Association	Kids and Parents Nihongo Hiroba	ဂျပန်ဘာသာ နားမလည်သည့် ကလေး၊ လွယ်ကူသည့် ဂျပန်စာဖြင့် သင်ယူလိုသည့် ကလေး၊ ဂျပန် ပညာရေးနှင့်ပတ်သက်၍ စိတ်ပူနေသော အုပ်ထိန်းသူများအတွက် ရည်ရွယ်သည်။ အပတ်စဉ် အင်္ဂါနေ့ (မူလတန်းအတန်း) 16:00 ~ 17:15 (အလယ်တန်းအတန်း) 17:15 ~ 18:30	http://www.kitaq-kyorin.jp/jp_new/index.html
	မေမေ၊ ဖေဖေတို့အတွက် ဂျပန်စာသင်ခန်း	လူမမယ်ရင်သွေးရှိသည့် မိခင်၊ ဖခင်များအတွက် ဖြစ်သည်။ ကလေးထိန်းပေးသည့် ဝန်ဆောင်မှု ရှိသဖြင့် ကလေးခေါ်လာကာ စိတ်ချလက်ချ တက်ရောက်နိုင်သည်။	http://www.kitaq-kyorin.jp/jp_new/index.html

